

July Newsletter

Coming From Kalaw



Discover More On

[WEBSITE](#)

JULY 23, 2025



ComingFromKalaw _ Art Fund

CLICK TO BUY

Completion of the Basic Cartoon and Story Creation Class

The cartoon class ran for seven weeks, from March 27 to May 16, during which children learned how to draw basic cartoon characters and how to create stories.

Besides their original intention to create children's stories, the participants also shared bedtime stories they had heard in their own childhoods. With guidance from Kyaw Myo Han, they were able to design and illustrate unique cartoon characters in a short period of time.

Here are summaries of some stories written by the children:

"The Blue Jacaranda and the Cherry" – Helen

A story about two very different things, each with its own special beauty, and how these differences make the environment richer and more colorful.

"The Forest Fairy" – Cho Thanzin Ko

A story about a little forest guardian fairy who tends to treat others with indifference and refuses to help those who come to her.

"The Mother Who Discriminates" – May Myat Thu

A story about a mother and her child, showing how parents sometimes treat children unfairly, not only in education but also in how they value art, leading to unequal opportunities.

အခြေခံကာတွန်းနှင့် ပုံပြင်ဖန်တီးခြင်း သင်တန်းပြီးဆုံးခြင်း

မတ်လ ၂၇ ရက်နေ့မှ မေလ ၁၆ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ၇ ပတ်တာကြာမြင့်တဲ့ ကာတွန်းသင်တန်းမှာ အခြေခံကာတွန်း ဇာတ်ကောင်ရေးဆွဲနည်းနှင့် ပုံပြင်ဖန်တီးနည်းကို သင်ကြားပေးခဲ့ပါတယ်။

ကလေးပုံပြင်ဖန်တီးခဲ့ကြသူတွေရဲ့ မူလရည်ရွယ်ချက်အပြင် ငယ်စဉ်က ကြားခဲ့ရဖူးတဲ့ အိပ်ယာဝင်ပုံပြင်တွေရဲ့ အနှစ်သာရ တွေကို ပြန်လည်မျှဝေနိုင်ခဲ့ပြီး အချိန်တိုအတွင်း ဆရာကျော်မျိုး ဟန်ရဲ့ လမ်းပြမှုအတိုင်း ကလေးများ၏ ကာတွန်းဇာတ်ကောင် တွေကို ဖန်တီးပုံဖော်နိုင်ခဲ့ကြပါတယ်။

ကလေးတွေရေးထားတဲ့ဇာတ်လမ်းအကျဉ်းချုပ်တွေကတော့

"စိန်ပန်းပြာနှင့် ချယ်ရီ"- ဟယ်လင်

မတူညီတဲ့အရာနှစ်ခုမှာ ကိုယ်စီမှာအလှတရားတွေရှိကြောင်း၊ အဲ့ အလှတရားတွေက သဘာဝပတ်ဝန်းကျင်ကို သွန်သင်သွန်သင် အကျိုးပြုကြောင်း။

"တောစောင့်နတ်သမီး"- ချိုသိမ့်ကို

သူတစ်ပါးကို ခွဲခြားခြားဆက်ဆံပြီး အကူအညီလိုသူများကို ငြင်းပယ်တတ်သောတောစောင့်နတ်သမီးလေး၏အကြောင်း။

"ခွဲခြားဆက်ဆံတတ်သော အမေ"- မေမြတ်သူ

ကျောင်းပညာရေးအပြင် ပန်းချီပညာအပေါ်မိဘတွေရဲ့အမြင်မ တူညီမှုကြောင့် ခွဲခြားဆက်ဆံ တတ်သကဲ့သို့ဖြစ်သွားသည့် မိဘ နှင့်ကလေးနှစ်ယောက်အကြောင်း အစရှိတဲ့ ပုံပြင်ဇာတ်လမ်းတွေ ပဲ ဖြစ်ပါတယ်။

Mini Art Workshops at ComingFromKalaw_Art Space

Throughout the weekends in June, CFK_Art Space was filled with creativity and energy through four mini art workshops open to everyone.

သင်တန်းတို (workshop) ကနေရရှိလာတဲ့ အနုပညာလက်ရာကို ရန်ကုန်ပြပွဲတစ်ခုမှာ ပြသထားမှာဖြစ်တဲ့အပြင် ကျွန်ုပ်တို့ရဲ့ ComingFromKalaw_Art Space မှာလည်း လာမယ့် စက်တင်ဘာလမှာ ပြသထားဦးမှာဖြစ်ပါတယ်။

The artworks created during these workshops are planned to be exhibited at an upcoming art show in Yangon and will also be displayed at our ComingFromKalaw_Art Space in September.

ဖြတ်ညှပ်ကပ်အနုပညာသင်တန်းတို

ရှမ်းသတင်းစာ၊ မဂ္ဂဇင်း၊ ပိတ်စ အပိုင်းအစအပြင် အခြားပစ္စည်းများစွာနဲ့ ဖြတ်ညှပ်ကပ်ပြီး ပုံဖော်ကြတဲ့ ဒီသင်တန်းတိုလေးမှာ သင်တန်းသား(၉) ယောက်က ပျော်ပျော်ပါးပါး ပါဝင်ခဲ့ကြပါတယ်။

ကာတွန်းပုံပြင်ဖန်တီးခြင်း သင်တန်းတို

ပါဝင်သူ လူငယ်တွေက ကလောင်၊ အထင်ကရနေရာတွေ၊ သမိုင်းဝင်အဆောက်အအုံတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်ဆီးလာမှုတွေ၊ ဖြစ်ပျက်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်အကြောင်းနဲ့ လာမယ့်အနာဂတ်မျှော်မှန်းချက်တွေကို ဖော်ပြထားတဲ့ ကာတွန်းဇာတ်လမ်းကို အတူစုပေါင်းပြီး ဖန်တီးခဲ့ကြပါတယ်။

ချည်ထိုးအနုပညာ သင်တန်းတို

ချည်ထိုးခြင်းကို အနုပညာရပ်အနေဖြင့် ထပ်ဆင့်တွေးခေါ်ပြီး ဖန်တီးနိုင်ဖို့ ရည်ရွယ်ထားတဲ့ ဒီသင်တန်းတိုမှာ ပါဝင်ကြတဲ့ အတန်းသား (၁၁)ယောက်ဟာ အတူတူပူးပေါင်းလုပ်ဆောင်ရင်း အကန့်အသတ်မရှိ မိမိတို့ရဲ့ ဖန်တီးနိုင်စွမ်းတွေကို အသုံးပြုနေကြတာဖြစ်ပါတယ်။

ပိတ်ထည်ဖြင့် ဖန်တီးခြင်း သင်တန်းတို

အဆင်အသွယ်အမျိုးမျိုးရှိတဲ့ ပိတ်စတွေကို ပေါင်းစပ်ပြီး ဖြတ်ညှပ်ကပ်သဘောတရားအပြင် ပန်းထိုးအနုပညာရပ်တွေ ပေါင်းစပ်ပြီး အနုပညာဖန်တီးမှုတစ်ခုကို ပြုလုပ်နေကြဆဲ ဖြစ်ပါတယ်။

Collage Art Workshop

Using old Shan newspapers, magazines, fabric scraps, and other found materials, nine young art enthusiasts participated and enjoyed creating collage artworks.

Cartoon Creation Workshop

Participants collaborated to create a cartoon story reflecting well-known places, historical buildings, environmental destruction, past natural disasters in Kalaw, and their hopes for the future.

Crochet Art Workshop

Aimed at encouraging participants to view crochet as a creative art form, this workshop allowed eleven individuals to freely explore and apply their ideas through collaborative pieces.

Fabric Creation Workshop

Using patterned fabric scraps, participants combined collage techniques with embroidery elements to produce unique and expressive art pieces.



FUNDRAISING

FOR FREE KIDS' ART CLASSES

You can support our classes by purchasing tote bags and postcards featuring cover illustrations from three cartoon stories created by children in our Basic Cartoon and Story Creation Class.

TOTEBAG



All proceeds will go towards funding our free kids' art classes, so your purchase will directly support these programs.

You can order your preferred design through our page or visit us in person at CFK_Art Space in Kalaw to purchase and show your support.

POSTCARD



PRICE

Tote Bag – 25,000 MMK

Postcard – 5,000 MMK



CFK YOUTUBE

You can also watch videos of the children's cartoon artworks on CFK_Art Fund's Facebook and YouTube pages.




Successful completion of "EXISTENCE"

Opening on May 30, 2025, at Coming From Kalaw Art Space, Artist Myo Thuzar's Existence exhibition finally concluded on July 13, 2025. Myo Thuzar is one of the two female artists who have settled down in Aungban, a town near Kalaw to the southeast. The show featured the works throughout the eleven years of her artistic journey.

မျိုးသူဇာရဲ့ "EXISTENCE" တစ်ကိုယ်တော်ပွဲ ပြီးမြောက်ခြင်း။

မေလ (၃၀) ရက်နေ့မှာစတင်ပြသခဲ့သော "EXISTENCE" ပန်းချီပြပွဲဟာဆိုရင် ဇူလိုင်လ (၁၃) ရက်နေ့မှာပဲ အောင်မြင်စွာ ပြီးမြောက်သွားခဲ့ပါပြီ။ အောင်ပန်းမြို့မှာ လာရောက်နေထိုင်တဲ့ အမျိုးသမီး ပန်းချီဆရာမ မျိုးသူဇာ ရဲ့ ပန်းချီခြေလှမ်းအစကနေ ယနေ့ထိ (၁၁) နှစ်ကြာ ပန်းချီ လက်ရာတွေကို ComingFromKalaw_Art Space မှာ ပြသခဲ့တာပဲဖြစ်ပါတယ်။





Cafe Dream in Kalaw

Cafe Dream — a cozy little spot nestled in Kalaw, surrounded by pine trees and only 5 5-minute walk away from the iconic Kalaw Tower. Open daily from 9 AM to 7 PM, Cafe Dream offers a variety of coffee and food options to choose from.

We are also deeply thankful to Cafe Dream for their kind support in providing complimentary coffee to the guests at the opening reception of the "EXISTENCE" art exhibition held at Coming From Kalaw Art Space.



ကလေးမြို့က Cafe Dream

သာယာလှပတဲ့ ကလေးမြို့လေးမှာ ထင်းရှူးပင်တွေအောက်က ကော်ဖီသောက်ရင်း အနားယူလို့ရမယ့်နေရာလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ ကလေးမြို့ရဲ့ အထင်ကရနေရာ နာရီစင်အနီးမှာဖွင့်လှစ်ထားသော Cafe Dream ကော်ဖီဆိုင် လေးပဲဖြစ်ပါတယ်။

ကော်ဖီနဲ့အခြား အစားအသောက်မျိုးစုံ ရရှိနိုင်တဲ့နေရာလေး ဖြစ်ပြီး ComingFromKalaw_Art Space မှာ ပြုလုပ်ခဲ့တဲ့ "EXISTENCE" ပန်းချီပြပွဲမှာလည်း ပြပွဲလာညွှတ်သည့်များ ကို မေတ္တာလက်ဆောင် ကော်ဖီများ ပံ့ပိုးပေးခဲ့မှုအတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်။



EXCITING NEWS

EXCITING NEWS

EXCITING NEWS

EXCITING NEWS

EXCITING NEWS

Sai Thet Htwe's Solo Art Exhibition: An Artist from the Southern Shan State

The exhibition will highlight Sai Thet Htwe's deep appreciation he has engraved in the beauty of serene natural landscapes surrounding Kalaw, the sense of freedom that the clouds carry, and many of his observations. These expressive works of Artist Sai Thet Htwe will be on view at Coming From Kalaw Art Space starting July 27, 2025. Please stay tuned, and don't miss out the updates on our social media.

ရှမ်းတောင်မှ ပန်းချီဆရာစိုင်းသက်ထွေးရဲ့ တစ်ကိုယ်တော်ပြပွဲ။

၂၀၂၅ ခုနှစ် ဇူလိုင်လ (၂၇) ရက်နေ့တွင် ComingFromKalaw_Art Space မှာ ပန်းချီဆရာစိုင်းသက်ထွေး၏ တစ်ကိုယ်တော်ပြပွဲကို ကျင်းပသွားပါမည်။
ဒီပြပွဲလေးမှာ ပန်းချီဆရာ စိုင်းသက်ထွေး၏ သူ့ပန်းချီလက်ရာများအပေါ်ထားရှိသော တန်ဖိုးသိမှုများ၊ ကလေးမြို့နှင့် အနီးအနားရှိ သာယာလှပသည့် သဘာဝရှုခင်းများ၊ ထိန်းချုပ်မှုမရှိ လွတ်လပ်လွန်းသော တိမ်တိုက်များနှင့် အခြားအရာဝတ္ထုများကို အဓိကတွေ့ရမှာဖြစ်ပါတယ်။ ပလက်ရာမြောက်တဲ့ ပန်းချီလက်ရာများကို ဇူလိုင်လ (၂၇)ရက်နေ့မှာ စတင်၍ပြသသွားမှာဖြစ်ပြီး၊ ပြပွဲနှင့် ပတ်သက်သောအကြောင်းအရာအစုံအလင်ကိုလည်း မကြာခင်မှာ မျှဝေပေးမှာမို့လို့ စောင့်ကြည့်ပေးကြပါဦးရှင်



west
eden

အက္ခရာ

Ek Kha Ya

HTEIN LIN

Coming From Kalaw presents "Ek ha Ya" by Artist Htein Lin in collaboration with West Eden Gallery, starting from 20 August to 12 October 2025, in Bangkok, Thailand. All the friends in Bangkok and the surrounding areas are cordially invited to our exhibition.

Coming From Kalaw နှင့် west eden တို့မှ ပူးပေါင်းပြုလုပ်တဲ့ "အက္ခရာ" အနုပညာပြပွဲကို ဩဂုတ်လ (၂၀) ရက်နေ့မှ အောက်တိုဘာလ (၁၂) ရက်နေ့ထိ ဘန်ကောက်၊ ထိုင်းနိုင်ငံရှိ west eden ပြခန်းမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဘန်ကောက် နှင့် အနီးတဝိုက်မှာ ရှိကြတဲ့ သူငယ်ချင်းတွေအားလုံးကိုလည်း ပြပွဲကိုလာရောက်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်။



What activities have been held at Coming From Kalaw_Art Space?



(1) A Visit from Shwe Aye Yar Students

On June 2, 2025, students from Shwe Aye Yar Private School visited ComingFromKalaw_Art Space for the purpose of exploration and learning. The students had a great time viewing the paintings on display, discovering more about CFK, and spending time playing games together with CFK Team.

(2) Community Building & Healing With Music Workshop by Sound of Hope Myanmar

This workshop connected mental health topics with the art of music. Local youths and adults actively participated, and the event left the crowd with a strong sense of understanding and friendship among them. We are sincerely grateful to all the members of Sound of Hope Myanmar who organized the workshop and to every individual who actively participated that day.

(3) Tain Tite Myay Vol.3 Live Concept

We hosted a live concert titled "Tain Tite Myay Vol.3," organized by Tain Tite Myay, at ComingFromKalaw_Art Space during this rainy season. The event brought together artists and musicians from Southern Shan State, including Kalaw, Aungban, and Taunggyi, along with popular Yangon-based underground bands. It was successfully held on July 20, 2025.

ComingFromKalaw_Art Space မှာ ဘယ်လို Activities တွေရှိလဲခဲ?

(၁) ရွှေရာကျောင်းသားများ

ဇွန်လ (၂၁) ရက်နေ့မှာ ရွှေရာကိုယ်ပိုင်ကျောင်းမှ ကျောင်းသူ၊ကျောင်းသားများက ComingFromKalaw_Art Space ကို လာရောက်လေ့လာခဲ့ကြပါတယ်။ ပြပွဲမှာပြသထားသောပန်းချီကားများ၊ CFK အကြောင်းအရာများနှင့် အတူ ဂိမ်းတွေကစားရင်း တစ်နေ့တာကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပါတယ်။

(၂) Sound of Hope Myanmar မှ Community Building & Healing With Music Workshop ပြုလုပ်ခြင်း။

ဒီ Workshop လေးတွင် စိတ်ပိုင်းဆိုင်ရာအကြောင်းအရာအချို့ကို ဂီတအနုပညာကိုချိတ်ဆက်ပြီးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒေသခံလူငယ်များ တတ်ကြွစွာပါဝင်ခဲ့ပြီး အချင်းချင်းနားလည်မှု၊ ဖေးမမှု အပြည့်နဲ့ပွဲလေး ပြီးမြောက်သွားခဲ့ပါတယ်။ စီစဉ်ပေးသော Sound of Hope Myanmar အဖွဲ့သားများအားလုံးနှင့် လာရောက်ပါဝင်ပေးသော တစ်ဦးချင်းစီအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

(၃) တိမ်တိုက်မြေ Vol.3 Live Concept

ဝသန်ရာသီအတွင်း တိမ်တိုက်မြေက စီစဉ်တဲ့ ပွဲလေးကို ComingFromKalaw_Art Space မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပွဲလေးကတော့ ကလေး၊ အောင်ပန်း၊ တောင်ကြီးစတဲ့ ရှမ်းပြည်အခြေစိုက် အနုပညာရှင်များအပြင် ရန်ကုန် မြို့ပြလူငယ်များကြား ရေပန်းစားနေတဲ့ တီးဝိုင်းများလည်း ပါဝင်သွားမည် ဖြစ်ပြီး ဇူလိုင်က (၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်သွားပါမည်။

